



မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
*	မာတိကာ	(က-ဂ)
*	နိဒါန်း	(ဃ-င)

အခန်း(၁)

၁။	ဗုဒ္ဓဘာသာဆိုတာ	၃
၂။	စိတ်အေးချမ်းသာ သာသနာ	၁၅
၃။	စိတ်ထားတတ် မြတ်ပါစေ(၁)	၂၉
၄။	စိတ်ထားတတ် မြတ်ပါစေ(၂)	၄၀
၅။	စိတ်ထားမြတ်မှ ဘဝအလှ	၄၉
၆။	အမှန်ကို ရှာဖွေရေးလမ်းစဉ်	၆၁
၇။	ဆရာကောင်း ကိုးကွယ်ဆည်းကပ်ရေး	၆၇

မာတိကာ

၈။	သာသနာမျိုးဆက်သစ်ကလေးများ အားပေးစေချင်	၇၂
----	---------------------------------------	----

အခန်း(၂)

၉။	ယုံကြည်ဖွယ်ရာ စွမ်းအားကိုယ်စီ	၇၉
၁၀။	တူသောအကျိုး၏ စွမ်းအားရှင်များ	၉၇
၁၁။	ဘဝအတွက် ကြီးပွားကြောင်း	၁၀၅
၁၂။	မျက်မှောက်ချမ်းသာ ကြီးပွားရာ	၁၁၂
၁၃။	အားကိုးထိုက်ရာ ဓမ္မချမ်းသာ	၁၂၀
၁၄။	ကုန်ခြင်း သုံးငါးနှစ်တရား	၁၃၂

အခန်း(၃)

၁၅။	နှစ်သစ်ဆန္ဒ ပြည့်ဝပါစေ	၁၄၃
၁၆။	ငြိမ်းအေးရာကို ရခဲ့သူ	၁၅၂
၁၇။	မျက်မှောက်ဘဝ ချမ်းသာစွာ နေထိုင်ရေး	၁၆၃
၁၈။	တရားအားမထုတ်သင့်ရာ အချိန်အခါ	၁၇၃
၁၉။	ရောဂါဖြစ်သူ၏ ဆင်ခြင်ရမည့်တရား	၁၇၈
၂၀။	တရားအားထုတ်ရာ မျက်မှောက် သိရကြောင်းတရား	၁၈၅
၂၁။	တရားအားထုတ်ရာ သိပယ်ဆိုက်ပွားတရား	၁၉၂
၂၂။	တရားအားထုတ်ရာ မျက်မှောက်တရားရကြောင်းတရား	၂၀၀

(င) (စ)

မာတိကာ

အခန်း(၄)

၂၃။	အစွဲပယ်မှ စိတ်အေးရ	၂၀၉
၂၄။	အစွဲကင်းမှ ချမ်းသာရ(၁)	၂၁၀
၂၅။	အစွဲကင်းမှ ချမ်းသာရ(၂)	၂၂၈
၂၆။	စစ်မှန်ချမ်းသာ ရစေရာ	၂၃၇
၂၇။	ဝဋ်ကြွေး ဘာကြောင့် ဖြစ်ရတယ်	၂၅၄
၂၈။	ပဋိစ္စသမုပ္ပါဒ်တရား	၂၆၁
၂၉။	ခန္ဓာဉာဏ်ရောက်	၂၆၇
၃၀။	ဘဝသံသရာ	၂၇၂
၃၁။	သံသရာလည်ခြင်း, ပြတ်ခြင်း	၂၈၀

အခန်း(၅)

၃၂။	ကိုယ့်အရေးကိုယ်တွေး ချမ်းသာရေး	၂၉၁
၃၃။	နတ်တို့၏တမန် ဒေဝဒူတတရား	၂၉၈
၃၄။	စိတ်အေးချမ်းသာ မမေ့အပ်တဲ့တရား	၃၀၆
၃၅။	ဘဝအတွက် အမြတ်ဆုံး လူ့တန်ဖိုး	၃၁၈
၃၆။	အသေမဦးခင် ဉာဏ်ဦးအောင်	၃၃၃
၃၇။	ကိုယ်ပိုင်ဖြစ်တဲ့ ကုသိုလ်တရား	၃၄၀
၃၈။	နေညီရင် ပြန်ကြရမယ်	၃၅၀
၃၉။	မသေခင်မှာ ဘာလုပ်ကြမလဲ	၃၆၁
၄၀။	မသေခင်မှာ အနှစ်ရှာ	၃၆၉
၄၁။	ကယ်မရတဲ့ ဤခန္ဓာ	၃၈၄
၄၂။	ငြိမ်းအေးစေရာ မြတ်ချမ်းသာ	၃၉၅